

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project

(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)

ကျောက်ဘီလူးကျေးရွာအုပ်စု၊ ကိုရောင်ကျေးရွာ (၂၀၁၆ခုနှစ်) ကြာအင်းဆိပ်ကြီးမြို့နယ်

မာတိကာ

ကျေးဇူးတင်ကျေးဇူးစာ

၁၃. ၄. ၂၀၁၆

၁။ ဖြိုခွဲပစ် ပြေပျံ

၂။ အုပ်စုတွင် ပါဝင်သော ကျေးဇူးစာစာရွက်

၃။ ကျေးဇူး စာရွက် အတွက် အချက်အလက်များ "

၄။ ယူဆယူဆချက်ပါဝင်သော ယူဆချက်ဆိုင်ရာ အခြေခံနှင့် အကျိုးပြုခြင်း၊ ယူဆချက်ဆိုင်ရာ (PSA / PRA) အကျိုးစွယ် "

၅။ ကျေးဇူးစာ ဖြိုခွဲပစ် အတွက် အသုံးပြုသည့် PRA tolls များနှင့် အခြေခံ စီအေအက်စ် အသုံးပြုပုံစံများ

၆။ ကော်မတီဝင် များ စွဲချက်ပေးခြင်းနှင့် ကျေးဇူးစာ ဖြိုခွဲပစ် အစီအစဉ် စာရွက် ပြင်ဆင်ပေးခြင်း စီစဉ်ပုံစံ "

၇။ ကော်မတီဝင် များ စာရွက် "

၈။ ကျေးဇူးစာ အချက်အလက် (ပုံစံ - ၁)

၉။ စီမံကိန်း စက်စဉ် အချက်အလက် (ပုံစံ - ၂)

၁၀။ ကျေးဇူးစာ ဖြိုခွဲပစ် အစီအစဉ် စာရွက် အစီအစဉ် (ပုံစံ - ၃)

၁၁။ ကျေးဇူးစာ အုပ်စု စီမံကိန်း အုပ်စု၊ ခွဲပျား၊ ကျေးဇူးစာပေးခြင်း (ပုံစံ - ၄)


၁၂။ အစည်းအဝေး အကျဉ်းချုပ် အစည်းအဝေး စာရွက် စာရွက်

၁၃။ အစည်းအဝေး အကျဉ်းချုပ် အစည်းအဝေး စာရွက် "

၁၄။ ကလေး အချက်အလက် အစီအစဉ် ဖြိုခွဲပစ် အစီအစဉ် စာရွက် "

၁၅။ ကျေးဇူးစာ ဖြိုခွဲပစ် အစီအစဉ် အစည်းအဝေး အစည်းအဝေး စာရွက် (checklist for VDP)

ကြာအင်းဆိပ်ကြီးမြို့နယ်မြေပုံ



- ရည်ညွှန်းချက်**
- နိုင်ငံတော်နယ်နိမိတ်
 - မြို့နယ်နယ်နိမိတ်
 - မြို့နယ်ခွဲနယ်နိမိတ်
 - မြို့
 - ကျေးရွာအုပ်စု
 - ကျေးရွာ
 - ကားလမ်း
 - ===== မီးရထားလမ်း
 - သတ္တုတွင်း
 - ✕ ကံကား

ပျားကုသမှုပေါ်၍ ပါဝင်သော လူမှုရေးဆိုင်ရာနှင့် အင်အားစွမ်းဆောင်ရည်
(PSA/PRA ကဏ္ဍစုံ)

ကျောက်ဆည်အုပ်စု ၊ ကိုကျော်ကျော်ဦး ၊ 13.5.2016


စဉ်	အကြောင်းအရာ	ပုံစံ	မိမိတို့အုပ်စု	အင်အားစွမ်းဆောင်ရည်	စာရင်း	အခြားအချက်အလက်
၁။	ကျေးရွာလူမှုဖွံ့ဖြိုးရေး ဖွဲ့စည်းပုံစံ (Social map, Resource map)	ပုံစံ	ကျွမ်းကျင်မှုအုပ်စု၊ အသက်အရွယ်အုပ်စု၊ မိမိတို့အုပ်စု	15	18	33
၂။	လူမှုရေး ဖွဲ့စည်းပုံစံ (Wealth Ranking)	ပုံစံ	ကျွမ်းကျင်မှုအုပ်စု၊ အသက်အရွယ်အုပ်စု၊ မိမိတို့အုပ်စု	15	18	33
၃။	ရာသီဥတုပြောင်းလဲခြင်း (Seasonal calendar)	ပုံစံ	ကျွမ်းကျင်မှုအုပ်စု၊ အသက်အရွယ်အုပ်စု၊ မိမိတို့အုပ်စု	15	18	33
၄။	ပုံစံကျွမ်းကျင်မှု (Spider web)	ပုံစံ	ကျွမ်းကျင်မှုအုပ်စု၊ အသက်အရွယ်အုပ်စု၊ မိမိတို့အုပ်စု	13	14	27


၅။	ကျား / မ လက္ခဏာ သုံး ဝါး ဖြစ်	13.5.2016	ဗုဒ္ဓိသာယာစာအုပ် ✓ အလယ်အလတ်အုပ် ၃ မကြေပတ်စာအုပ် ၃	13 14 27	အမျိုးမျိုး / အမျိုးမျိုး သစ်၊ စိုက် အမျိုးမျိုး မကြေပတ်စာအုပ် ဖြစ် ကျား ဖြစ်ကြောင်း စစ်ဆေးခြင်း
၆။	အဖွဲ့အစည်း ချိတ်ဆက်ဖွဲ့ (Venn Diagram)	13.5.2016	ဗုဒ္ဓိသာယာ အလယ်အလတ် အုပ်စု မကြေပတ်စာ အုပ်စု	13 14 27	ကျေးဇူးတင် ခြင်း အဖွဲ့အစည်း ဖြစ်ကြောင်း စာအုပ်ဖြင့် ဖျားစား တွက် ဖြစ်သည့် အဖွဲ့အစည်း ဖျား ချိတ်ဆက်ဖွဲ့ ကြည့်
၇။	ပြဿနာအစိတ် (Problem Tree)	13.5.2016	အမျိုးမျိုး အစိတ် + အမျိုးမျိုး အစိတ်	28 32 60	ကျေးဇူးတင် စာအုပ် အစိတ် အစိတ်အစိတ် ဖျား ချိတ်ဖျား ကျေးဇူးတင် စာအုပ် ဝမ်း ကျောင်း အစိတ် ဖျား ဖြစ် ဝမ်း ဖျား ဆက် သွယ်ရေး
၈။	ပြဿနာအစိတ် (Problem Tree)	13.5.2016	အမျိုးမျိုး အစိတ်		ကျေးဇူးတင် စာအုပ် အစိတ် အစိတ်အစိတ် ဖျား ချိတ်ဖျား ကျေးဇူးတင် စာအုပ် ဝမ်း ကျောင်း အစိတ် ဖျား ဖြစ် ဝမ်း ဖျား ဆက် သွယ်ရေး
၉။	ကျေးဇူးတင် (၅) နှစ် စာ ခြုံငုံရေး အစီ အစဉ်ပြုစာအုပ် (Matrix Ranking)	13.5.2016	ဗုဒ္ဓိသာယာစာအုပ် ✓ အလယ်အလတ်အုပ် ၃ မကြေပတ်စာ အုပ်စု	28 32 60	အမျိုးမျိုး ပြု ခြင်း၊ အမျိုးမျိုး ခြုံငုံရေး အစီအစဉ်အုပ်စု ဝမ်း ဖျားတစ်စုံ ခြုံငုံရေး

ကျေးရွာကုမ္ပဏီ ဖွဲ့စည်း

ကျေးရွာ ဖွဲ့စည်းမှု
 ကျေးရွာအုပ်စုကြီး
 ကျေးရွာအုပ်စုကြီး
 ကျေးရွာအုပ်စုကြီး
 13.5.2016

ကျေးရွာအုပ်စု
 မြေပုံ - ကျေးရွာအုပ်စု



-  - ဆရာတော်ကျောင်း
-  - ကလေးကျောင်း
-  - ကျေးရွာဈေး
-  - ကျန်းမာရေးဌာန
-  - ရေပေးစနစ်
-  - ရေပေးစနစ်
-  - ရေပေးစနစ်
-  - သစ်ပင်
-  - နယ်နိမိတ်

ကျေးဇူးပြုပေးခြင်းအတွက်

ကိုးကွယ်ကျမ်း၊
13.5.2016

သုံးသပ်ချက်နှင့် ဂုဏ်သိမ်း

လူ့အဖွဲ့အစည်း

စီးပွားရေး အဆင့် မြှင့်တင်ရေး ဦးစီးဌာန၊ သို့မဟုတ် အခြား ကိုယ်စားပြုအဖွဲ့အစည်း
စုစည်း အဖွဲ့အစည်း သည်။

လမ်းညွှန်အဖွဲ့အစည်း

ကိုယ်စားပြုအဖွဲ့အစည်း လမ်းညွှန်အဖွဲ့အစည်း လမ်းညွှန်အဖွဲ့အစည်း
များတွင်လည်း ခြောက်စုံ၊ ခြောက်စုံ၊ ခြောက်စုံ၊ ခြောက်စုံ၊ ကိုယ်စားပြုအဖွဲ့အစည်း
အဖွဲ့အစည်း၊ လမ်းညွှန်အဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း
ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း
ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း

သောကသုံးစုံ

ကိုယ်စားပြုအဖွဲ့အစည်း အဖွဲ့အစည်း ကိုယ်စားပြုအဖွဲ့အစည်း သောကသုံးစုံ၊ ဂုဏ်သိမ်း
အဖွဲ့အစည်း၊ လမ်းညွှန်အဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း
သောကသုံးစုံ၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း

ကျမ်းဂန်အဖွဲ့အစည်း

ကျမ်းဂန်အဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း
ကျမ်းဂန်အဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း
ကျမ်းဂန်အဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း၊ ကိုယ်စားပြုအဖွဲ့အစည်း

ကျေးဇူးတင်ပူဇော်ရေး ခွဲခြားခြင်း

ကဏ္ဍပြုစုရန်
 ကြားနားဆိုင်ကြီးမြို့
 ဆရာ့သုံးဆူမြို့နယ်ခွဲ
 ကျောက်တုံးပျံအုပ်စု
 ကိုဧကန်ကျေးရွာ
 13.5.2016

အဆင့်	အကြောင်းအရာ သတ်မှတ်ချက်များ	အိမ်အရေ
ချစ်သော	ဂျော့ဘာဒ် - ၃ ဇမ၊ ဇွမ်းခြံ - ၂ ဇမ သီဟိုဠ် - ၂ ဇမ၊ ဂယ် - ၂ ဇမ ဆိုင်ကယ် - ၁ စီး၊ သံပူဂျာဒ် - ၁ ဇမ	၅
အလယ်အလတ် (ပြောနာဆီ အုပ်စု)	ဂျော့ဘာဒ် - ၁ ဇမ၊ သီဟိုဠ် - ၁ ဇမ ဂယ် - ၁ ဇမ ဆိုင်ကယ် - ၁ စီး	၉
ဆင်းရဲ (ခွဲခြားပါ)	စစ်အ. ယုတ်စစ်အ. စား	၁၉

ကျေးဇူးတင်ရေးအတွက် ခိုင်ဆိုင်မှုအဆင့်သတ်မှတ်ခြင်း

ကိုရောင်ကျေးဇူး
13.5.2016


ဆုံးသတ်ချက်ပြင်ပလဒ်များ

ကျေးဇူးတင်မှုအစီအစဉ်များ အဆင့်မြှင့်တင်ခြင်းအားဖြင့် ကိုရောင်ကျေးဇူး
 ဟိုချစ်သောသော အဖေအမေတို့၊ အလယ်အလတ် အဖေအမေတို့
 ဆင်းရဲနွမ်းပါးသော အဖေအမေတို့များကို သိရှိကြပါသည်။
 ကျေးဇူးတင်မှု ခိုင်ဆိုင်မှုအဆင့် အဆုံးပြုခြင်းများကိုလည်း
 သိရှိကြပါသည်။ ကိုရောင်ကျေးဇူးအသားများ ဖြစ်ပွားစေ
 ကခြေအဆင့်များကိုလည်း ဆုံးသတ် ရှိကြပါသည်။
 ကျေးဇူးတင် ဝမ်းမြောက်အောင် အလုပ်အကိုင် အခြေအနေ
 ဤအစီအစဉ်အဆုံးအဖြတ်အဆင့်များကိုလည်း သိရှိကြပါသည်။

ကျား / မ ပင့်ကူအိမ်ပြုစာပာဇ်

CF - ဘဏ်လမ်းထွန်း

ကရင်ပြည်နယ်
မြို့အစိုးရအဖွဲ့
ကရင်ဘုံအဖွဲ့နယ်စု
ကျောက်ဘိလပ်အုပ်စု
မိုကောင်းကျေးရွာ
13.5.2016



ပဝေကုဒိမ်တွင် ယုဒအမျိုးသား အမျိုးသမီး သုံးသတ်ချက်များ

ကိုဗစ်-၁၉ ကာလ ၂၀၂၀.၅.၂၀၁၆

• အမျိုးသမီး ပြင်းအမျိုးသားများ တစ်ခုခု အခွင့်အရေး ရရှိမှုအတွက် အဆင့် (၁၀) ဆင့် သတ်မှတ်၍ နေရာ ဖြစ်ရန် ဖြစ်ရန်ပါ သည်။

အိမ်ပျက်ခြင်း

အမျိုးသားများ သည် အမျိုးသမီးများ အား အိမ်တွင် ဖွဲ့စည်းမှုများ တွင် ပိုမို အဆင်ပြေစေရန် လိုအပ်ချက်ရှိပါသည်။

ဆုံးဖြတ်ချက်ပေးမှုများ

စီမံခန့်ခွဲမှုများ ပြုလုပ်ပေးရန် အမျိုးသားများ သည် အမျိုးသမီးများ အား ပိုမို ချီးမြှင့်ပေးရန် လိုအပ်ပါသည်။ ဤကဲ့သို့ အမျိုးသမီးများ အား ပိုမို ချီးမြှင့်ပေးရန် လိုအပ်ပါသည်။ အမျိုးသမီးများ အား ပိုမို ချီးမြှင့်ပေးရန် လိုအပ်ပါသည်။

အလုပ်အကိုင် ပြုလုပ်ပေးရန်

အလုပ်အကိုင် ပြုလုပ်ပေးရန် အလုပ်အကိုင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အမျိုးသားများ အား အလုပ်အကိုင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အမျိုးသမီးများ အား အလုပ်အကိုင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။

ပညာရေး ဖွံ့ဖြိုးရေး

ကိုဗစ်-၁၉ ကာလ ၂၀၂၀.၅.၂၀၁၆ အတွက် ပညာရေး ဖွံ့ဖြိုးရေး အတွက် အလုပ်အကိုင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အမျိုးသမီးများ အား ပိုမို ချီးမြှင့်ပေးရန် လိုအပ်ပါသည်။

ကျား / မကျားမကလေး ကလေးတွေအတွက် (ကိစ္စရပ်များ) (၂၀၁၆ ခုနှစ်)

ကျား	မ	ကျား / မ
နှစ် နား ဆိုင်ကယ်	နှစ် ခွက် ပါး ဝက်	နှစ် ခွက် ဆိုင် ဝက်

13.5.2016

သို့သော်လည်းကောင်း၊

ကျား / မကျားမကလေး ကလေးကလေးများ၏ အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို

အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို

အကျိုးအမြတ်များကို

အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို

အကျိုးအမြတ်များကို

အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို

အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို


အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို အကျိုးအမြတ်များကို

မင်းသိန်းစိန်စိန်

မင်းသိန်းစိန်စိန်
မြန်မာနိုင်ငံတော်
အထွေထွေအဖွဲ့ဝင်
အဖွဲ့အစည်း
13.5.2016

KNCA

မင်းသိန်းစိန်စိန်



ပင်းပုံစံကို အသုံးပြု၍ အစွမ်းကောင်းများ ချိတ်ဆက်မှုများ

လှိုင်ကျော်ကျော်၊ ရွှာ

ဆုံးသတ်ချက်ပြုလုပ်မှုများ

13.5.2016

ကျေးဇူးတင်စာများအတွင်း၌ အဖွဲ့အစည်းများ

ကျေးဇူးတင်စာအတွင်း၌ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ကျွန်ုပ်တို့အဖွဲ့အစည်းများအားလုံး သည် အစွမ်းကောင်းများ ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ကျေးဇူးတင်စာအတွင်း၌ အဖွဲ့အစည်းများ၊ ပြုစုသူများ၊ များမတ်စေးဝါး၊ ပစ္စည်းကိစ္စများ စသည်များကို ကြိုတင်ပြင်ဆင်မှုများ၊ အားလုံးကို ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် ကြိုးပမ်းဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။
အထူးသဖြင့် ကျွန်ုပ်တို့အဖွဲ့အစည်းများနှင့် ပတ်သက်၍ ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။
ကျေးဇူးတင်စာများအတွင်း၌ ကျွန်ုပ်တို့အဖွဲ့အစည်းများနှင့် ပတ်သက်၍ ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။

ထိုသို့ပင် ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။
ထို့ကြောင့် ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။
ထို့ကြောင့် ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။

ကျေးဇူးတင်စာဖြင့် ပစ္စည်းအစည်းများ

လှိုင်ကျော်ကျော် ရွှာ သည် ကျွန်ုပ်တို့အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။
ထို့ကြောင့် ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။
ထို့ကြောင့် ကျေးဇူးတင်စာများဖြင့် ကျင့်သုံးရန် တောင်းဆိုလိုက်သည်။

ബി.എ.സി. വിദ്യാർത്ഥികളുടെ പട്ടിക

13.5.2016

ക്രമ നമ്പർ	വിദ്യാർത്ഥി പേര്	തലമുറ
1	പി.എ.സി. വിദ്യാർത്ഥി	1991
2	പി.എ.സി. വിദ്യാർത്ഥി	1991
3	പി.എ.സി. വിദ്യാർത്ഥി	1991
4	പി.എ.സി. വിദ്യാർത്ഥി	1991
5	പി.എ.സി. വിദ്യാർത്ഥി	1991

കുറിപ്പ്

- വിദ്യാർത്ഥികൾക്ക് പരീക്ഷകൾ എഴുതാനുള്ള അവസരം ലഭിക്കും.
- വിദ്യാർത്ഥികൾക്ക് പരീക്ഷകൾ എഴുതാനുള്ള അവസരം ലഭിക്കും.

ကိုရောင်ကျေးရွာကော်မတီရွေးချယ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ



ကျေးဇူးတင်စာအုပ်: အထောက်အကူပြုကျမ်းမတီဒီဂရီအောင်:

ကိုးကွယ်ကျမ်းဂါ

13.5.2016

ကျေးဇူးတင်စာအုပ်: အထောက်အကူပြုကျမ်းမတီဒီဂရီအောင်

ကျား: - အာအယ်ကယူထူး

မ - ဖော်ဖော်ဖော်

ကျေးဇူးတင်စာအုပ်: ကိုဦး

ကျား: - အာအောင်ဆန်းဦး

ကျေးဇူးတင်စာအုပ်: အောင်

ကျား: - အာအောင်အောင်

မ - ဖော်ဖော်ဆော်

ကျေးဇူးတင်စာအုပ်: အထောက်အကူပြုကျမ်းမတီဒီဂရီအောင်

ကျား: - ဖော်ဖော်ဖော်

ကျား: - အာအယ်ကယူထူး

ကျေးဇူးတင်စာအုပ်: ကိုဦး ကိုဦး အထောက်အကူပြုကျမ်းမတီဒီဂရီအောင်

ကျား: - အာအောင်အောင်

မ - အောင်အောင်

ကျေးဇူးတင်စာအုပ်: အထောက်အကူပြုကျမ်းမတီဒီဂရီအောင်

ကျား: - ဦးအောင်အောင်

မ - အောင်အောင်

ကျေးဇူးတင်စာအုပ်: အထောက်အကူပြုကျမ်းမတီဒီဂရီအောင်

ကျား: - အာအယ်ကယူထူး

မ - ဖော်ဖော်ဖော်



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှတစ်ဆင့်ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် ဖျာရှာဦး	ကျေးရွာအုပ်ချုပ်ရေးမှူး၏ဖုန်းနံပါတ် -	လူထုစည်းရုံးရေးမှူး၏အမည် လင်းလင်းထွန်း
ပြည်နယ်/တိုင်း/မြို့နယ် ကရင်	ကျေးရွာအုပ်စု မြို့နယ်	ကျေးရွာ ကိုရှောင်

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) ကရင်	33	ဘာသာ(၁) ဘုန်းသုံးဆရာ	29
လူမျိုးစု (၂) -----		ဘာသာ(၂) ဗုဒ္ဓ	4
လူမျိုးစုရော -----		ဘာသာရော -----	

	အမျိုးသား(အရေအတွက်)	အမျိုးသမီးအရေအတွက်	176
လူဦးရေ	92	84	
အိမ်ထောင်ဦးစီး	31	2	

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အအုံများ

စာသင်ကျောင်း	အမှတ်ခြစ်ပါ	ကျန်းမာရေး	အမှတ်ခြစ်ပါ	ဘာသာရေးအဆောက်အအုံ	အမှတ်ခြစ်ပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input checked="" type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input checked="" type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက် Medical Action Myanmar Surajit Hye		မှတ်ချက်	



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ၊

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာ၊ ဆရာမ	<input checked="" type="checkbox"/>	<input type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရုံ	<input checked="" type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input checked="" type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input checked="" type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း ကတ္တရာလမ်း ကွန်ကရစ်လမ်း မော်တော်ဆိုင်ကယ်လမ်း ✓
 ကျောက်ခင်းလမ်း မြေသားလမ်း ✓ လူသွားလမ်း ✓ အခြား _____

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား? ပိုင်းပါ ရှိပါသည်/မရှိပါ/မသိပါ
 (၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? နှစ်-----/မသိပါ
 (၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည်/မပြုခဲ့ပါ/မသိပါ

(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ဗဟိုမှ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင်-13--/မသိပါ
 (၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်

ခြောက်သွေ့ရာသီတွင်ကြာချိန်- ၀၂:၃၀ --- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား-----
 မိုးရာသီတွင်ကြာချိန်- ၀၆:၃၀ --- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား-----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။

မရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ- ရေကြီးခြင်းနှင့် မိုးရေဒဏ်



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁)-----

(၂)-----

ကျေးရွာခေါင်းဆောင်


အမည် *ကျော်စွာ*

လက်မှတ် *[Signature]* နေ့စွဲ *13.5.2016*

လူထုစည်းရုံးရေးမှူး

အမည် *ဦးလင်းလင်းထွန်း*

လက်မှတ် *[Signature]* နေ့စွဲ *13.5.2016*





လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ ပြီးစီးတိုင်းကျေးရွာနှင့် ကျေးရွာအုပ်စု အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် **လင်းလင်းစွန်း**

နေ့စွဲ **13.5.2016** စက်ဝန်းအားအမှတ်ခြစ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃)
 စက်ဝန်း (၄)

ပြည်နယ်/တိုင်း **ကရင်** မြို့နယ် **ကားခင်းဆိပ်ကြီး** ကျေးရွာအုပ်စု **ကျောက်အိမ်** ကျေးရွာ **ကိုရောင်**
၃၃၇:သုံးစွဲ ၃

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသား အရေအတွက်	အမျိုးသမီးအ ရေအတွက်	အိမ်ထောင်စုအရေ အတွက်	လူမျိုးစုတက်ရောက်သူ အရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	12.5.16	12.5.16	14	16	30	အရှင်သာယာ - 26, ၃၃ - 4
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	13.5.16	13.5.16	14	16	30	အရှင်သာယာ - 4 အရှင်သာယာ - 26
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး						
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အ ကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော် ရေးကော် မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်း ကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃

၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်လစဉ်အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉. လူထုစစ်ဆေးပွဲအစည်းအဝေး						



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ချက် /အဆင့်(၃)ကျေးရွာမျှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု
ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ
အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များလူထုဗဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ
အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် **နင်းလင်းထွန်း**

နေ့စွဲ **13.5.2016** စက်ဝန်းအား အမှတ်ခြစ်ပါ (✓) □ စက်ဝန်း(၁)
□ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း **ကရင်** မြို့နယ် **ဇွဲကင်းဆိပ်ဇွဲ** ကျေးရွာအုပ်စု **ကျောက်ဆီပျင်** ကျေးရွာ **ကိုဇာင်**

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	ရွာတွင်းလမ်းမကောင်း	၁	လမ်းမကောင်း
၂	တံတားမကောင်း	၂	စာကြည့်တိုက်မရှိ
၃	ကျေးဇူးပါး	၃	တံတားမရှိ
၄	မီးမရှိ	၄	စာသင်ကျောင်းဝင်းခြံစည်းတို့ မရှိ
၅	ဆေးပေးခန်းမရှိ	၅	ဆရာမ နဲ့ဆောင်မရှိ

ခ. မျှော်မှန်းခြင်း- နောင်လာမည့် (၅)နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မျှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ	
၁	လမ်းပြုပြင်စာသင်ဆောင်ဖြိုးစိုးရမည်	၁	ကျေးရွာတွင်းလမ်းကောင်းလာရမည်။
၂	တံတားစာသင်ဆောင်ဖြိုးရမည်။	၂	စာကြည့်တိုက်ရှိလာရမည်။
၃	ဘောင်းဆိုးကျတိုက်ရမည်။	၃	ရွာတွင်းတံတားကောင်းလာရမည်။
၄	မီးအိုင်လာရမည်။	၄	စာသင်ကျောင်းဝင်းခြံစည်းတို့ကောင်းလာမည်။
၅	ဆေးပေးခန်းစာသင်ဆောင်ဖြိုးရမည်။	၅	ဆရာမ နဲ့ဆောင်ရှိလာရမည်။



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃

ဂ. ဤကျေးရွာ၏ လာမည့်(၄)နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။
(လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည်)

	ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုဗဟိုပြုစီမံကိန်းအတွက်အဆိုပြုသည် (ဦးစားပေးအဆင့်အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျစရိတ်	အကျိုးခံစားခွင့်ရှိသူခန့်မှန်းခြေ အရေအတွက်
၁	ဆေးပေးခန်း	ကျား/၂၀	ဆေးပေးခန်း		
၂	အိမ်စိုက်ရေး	"	အိမ်စိုက်ရေး		
၃	မီးလင်းရေး (ဆွဲကား)	"	မီးလင်းရေး (ဆွဲကား)		
၄	ကျေးရွာလမ်းပြုပြင်	"	ကျေးရွာလမ်းပြုပြင်		
၅	ကျေးရွာစိုက်ပျိုးရေး	"	ကျေးရွာစိုက်ပျိုးရေး		
၆	စာသင်ကျောင်းခြံခင်းတိုးမြှင့်	"	စာသင်ကျောင်းခြံခင်းတိုးမြှင့်		၃၀၀ယောက်
၇	စာသင်ကျောင်းပညာရေးအဖွဲ့	"	စာသင်ကျောင်းပညာရေးအဖွဲ့		၃၂၀၀ယောက်
၈	စာရေးဆွဲ	"	စာရေးဆွဲ		
၉	အစားအသောက်အဖွဲ့	"	အစားအသောက်အဖွဲ့		
၁၀	မူကြမ်းကျောင်း	"	မူကြမ်းကျောင်း		
၁၁	ဆေးကုသရေး	ကျား	ဆေးကုသရေး		

ဥက္ကဋ္ဌ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည်စာအုပ်စာတိုက်မှ လက်မှတ်  ဇူလိုင် ၂၀၁၆



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်ခွဲ

အပိုင်း-၃

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် အောင်အောင်စွာ

နေ့စွဲ ၂၅. ၇. ၂၀၁၆ စက်ဝန်းအားအမှတ်ခြစ်ပေးပါ(✓)ဝစက်ဝန်း(၁) ဝစက်ဝန်း(၂) ဝစက်ဝန်း(၃) ဝစက်ဝန်း(၄)

ပြည်နယ်/တိုင်း မုန် မြို့နယ် အောင်အောင်စွာ ကျေးရွာအုပ်စု ကျေးရွာအုပ်စု

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ အမည်/အဖွဲ့	စုစုပေါင်း
ကျောက်အိမ်	စာသင်ကျောင်း ဖြေငြိမ်း	ကဗျား - ၃၀' အ - ၂၄' အဖြေ - ၁၂'	၃၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၁၂,၀၀၀,၀၀၀/-			၁၃,၀၀၀,၀၀၀/-
တောင်ရွာ	ကျေးရွာအုပ်စု တိုးချဲ့ (၁ကျား)	ကဗျား - ၁၂' အ - ၁၂' အဖြေ - ၆'	၁၈၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၁၀,၀၀၀,၀၀၀/-			၁၀,၀၀၀,၀၀၀/-
ဆင်ဖြူ	စာသင်ကျောင်း ဖြေငြိမ်း	ကဗျား - ၃၆' အ - ၃၆' အဖြေ - ၁၀'	၃၀၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၁၂,၀၀၀,၀၀၀/-			၁၂,၀၀၀,၀၀၀/-
လုံးစို	စာသင်ကျောင်း တိုးချဲ့	ကဗျား - အ - အဖြေ -	၁၁၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၁၀,၀၀၀,၀၀၀/-			၁၀,၀၀၀,၀၀၀/-
ဦးရှောင်	အိမ်အိမ်တွင်း ခုစွင်း		၁၇၆	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၁၂,၀၀၀,၀၀၀/-			၁၃,၀၀၀,၀၀၀/-

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် ဦးဟိန်

လက်မှတ်

ရက်စွဲ

၂၅. ၇. ၂၀၁၆



လူထုတဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၀-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

ပေးညွှန်း၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် လင်းလင်းအွန်း

ရက်စွဲ။ 12-13.5.2016 စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ဇာနည်အိမ်ကြီး ကျေးရွာအုပ်စု ကျောက်အိမ် ကျေးရွာ ကိုဇာနည်

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁	နော်ဂွီ		✓	✓	ကရင်	ဖြိုး
၂	နော်စာကလှပေါ		✓	✓	"	စိန်
၃	နော်သာအို		✓	✓	"	သိန်း
၄	နော်မြအေး		✓	✓	"	
၅	နော်ဗျစ်ဝင်း		✓	✓	"	✓
၆	နော်ဘူပေါဂေ		✓	✓	"	✓
၇	နော်ဒေးထူး		✓	✓	"	Pauy Gai
၈	နော်အေးအေး		✓	✓	"	✓
၉	နော်စေးပေါ		✓	✓	"	စေး
၁၀	နော်မန်းဒေး		✓	✓	"	ဒေး
၁၁	နော်အယ်ကလို့ထူး	✓		✓	"	အယ်ကလို့ထူး
၁၂	နော်ရွှေငါထွန်း	✓		✓	"	ရွှေငါထွန်း
၁၃	နော်ကလယ်ထူး	✓		✓	"	She
	စုစုပေါင်း	3	10			✓

၁) အိမ်ထောင်ဦးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

မိန့်ညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ တွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် **လင်းလင်းစွန်း**
 ကိစ္စ။ **12-13.5-2016** စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)
 ညွှန်ကြားရေးမှူး/ တိုင်းစာရင်းဌာန **၈၇၆** မြို့နယ် **ဇာနင်းအိမ်ခြံ** ကျေးရွာအုပ်စု **ကျောက်ဘီလူး** ကျေးရွာ **ကိုဇာတ်**
၂၃၇: သုံးဆူ ခု

အစည်းအဝေးခေါင်းစဉ်။

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၀၄	အောင်လားကယ်	✓		✓	၈၇၆	ကယ်
၀၅	အောင်လှိုင်	✓		✓	"	လှိုင်
၀၆	အောင်ဦးစိုး	✓		✓	"	ဦးစိုး
၀၇	အောင်သန်းစော	✓		✓	"	သန်းစော
၀၈	အောင်အေး	✓		✓	"	အေး
၀၉	အောင်အိမ်	✓		✓	"	အိမ်
၁၀	အောင်အောင်အေး	✓		✓	"	အေး
၁၁	အောင်အိမ်		✓	✓	"	အိမ်
၁၂	အောင်အိမ်		✓	✓	"	အိမ်
၁၃	အောင်အောင်အေး	✓		✓	"	အေး
၁၄	အောင်အေး		✓	✓	"	အေး
၁၅	အောင်အေး		✓	✓	"	အေး
၁၆	အောင်အေး	✓		✓	"	အေး
	စုစုပေါင်း	၉	၄			

(၁) အိမ်ထောင်စုစီဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ခြစ်ပါ။

ကျေးဇူး ဖိတ်ဆက် အစည်းအဝေးတွင် အမျိုးသမီး ၈ ဦး အတွက်ဆောင်ရွက်ပေးခြင်း စစ်ဆေးရေးအဖွဲ့အစည်းများ

ကျောက်ဆည်ကျေးဇူးအဖွဲ့အစည်း၊ ကိုဗစ်ဗိုင်းကျေးဇူးအဖွဲ့၊ 13.5.2016

စဉ်	အကြောင်းအရာ	တွေ့ရှိချက်		မှတ်ချက်
		✓	X	
၁	အစည်းအဝေးတက်ရောက်လာသူများအား ကျား၊မ ဤအခြေခံသဘောတရားများကို ရှင်းလင်းဆွေးနွေးခံယူပါသလား။	✓		
၂	စီမံကိန်းပါဝင်သော ကျား၊မ ဤအစည်းအဝေးအစည်းအရုံး၏ အဖွဲ့အစည်းများကို ရှင်းလင်းပြောဆိုပါသလား။	✓		
၃	အစည်းအဝေးစဉ်ပူးတွဲရရှိသည့် အမျိုးသား၊မများ အချိုးညီစွာ တက်ရောက်နိုင်ရေး အတွက် အစည်းအရုံး ခံယူပါသလား။	✓		
၄	အမျိုးသမီးများ ဒီမိုကရေစီဆောင်ရွက်ပေးရေးအဖွဲ့အစည်းများ ပိုမို တွက်ပေါ်လာအောင် ဖန်တီးပေးပါသလား။	✓		
၅	ဆယ်စက်မတီအဖွဲ့များ ဖွဲ့စည်းရန်အတွက် အမျိုးသမီးများ ပါဝင်ဖွဲ့စည်းရေး၊ နှစ်ပတ်ပေါင်းပါဝင်ရေး၊ ဦးဆောင်ရွက်ရေးအတွက် ဦးစားပေးလှည့်ဆောင်ရွက်ပါသလား။	✓		
၆	လူမှုရေး၊ ဥပဒေရေးရာ၊ စီမံကိန်းကွယ်လွန်သူများကို အစည်းအဝေး မတက်မီ အချိန်များက ဂရုစိုက်ဖော်ဆောင်မှုများ ပြုပါသလား။	✓		
၇	အစည်းအဝေး၏ အမျိုးသား၊မများ အလွယ်တကူပါဝင်တက်ရောက်နိုင်စေရန်အတွက် ဦးစားပေးဆောင်ရွက်မှုများကို ပြုလုပ်ခြင်း၊ အစည်းအဝေးစဉ် ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ပါသလား။	✓		
၈	လူမှုရေး၊ ဥပဒေရေးရာ၊ စီမံကိန်းကွယ်လွန်သူများအား အမျိုးသမီးများ ထံမှ အချိုးညီစွာ အစည်းအဝေးတက်ရောက်နိုင်အောင် ဖော်ဆောင်မှုများ ပြုလုပ်ပါသလား။	✓		
၉	လူမှုရေး၊ ဥပဒေရေးရာ၊ စီမံကိန်းကွယ်လွန်သူများအား အမျိုးသမီးများ ပါဝင်ခြင်းဖြင့် အကျိုးရှိစေရန်အတွက် အစည်းအရုံးအဖွဲ့အစည်းများကို ဖွဲ့စည်းပေးပါသလား။	✓		
၁၀	အမျိုးသမီးများ ဖွဲ့စည်းရန်အတွက် အချိန်အကွာအဝေး ပိုမို ဖြည့်ဆည်းပေးဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်ပါသလား။	✓		
၁၁	စီမံကိန်း၊ မူဝါဒ၊ ဖွဲ့စည်းပုံများ၊ ဂရုစိုက်ဖော်ဆောင်မှုများ အား အမျိုးသမီးများ သိခြင်းအတွက် ဆွေးနွေးဖော်ဆောင်မှုများ ပြုလုပ်ပါသလား။	✓		
၁၂	ကျေးဇူးစီမံကိန်း အောက်အဖွဲ့အစည်းများ ဖွဲ့စည်းရန်အတွက် အမျိုးသား၊မများ အချိုးညီစွာ (၅၀:၅၀) ဖွဲ့စည်းခြင်းပါသလား။ မဟုတ်ဘဲ အမျိုးသမီးများ ပိုမိုပါဝင်မှုများ ရှိပါသလား။	✓		

ပထမအကြိမ်ကစည်းကစားမှုတမ်း

ကျေးဇူးကမည်း - ကိုကျော်

အုပ်စုကမည်း - ကျောက်ကိရိယာ

မြို့နယ်ကမည်း - ကြားဆက်ကြီးမြို့နယ်အုပ်စု

ပြည်ထောင်စုကမည်း - ကရင်ပြည်နယ်

အစည်းအဝေးကျင်းပသည့်နေ့စွဲ - 12.5.2016 မှ 13.5.2016

ကစည်းကစားတက်ရောက်သူများ - ကျား(၃၈)ဦး + မ(၃၃)ဦး = (၆၀)ဦး

ဆွေးနွေးသည့် အကြောင်းအရာ " "

" ၁။ လူထုမဟိုပြုစီမံကိန်း အကြောင်း မိတ်ဆက်ခြင်း ဥပမာ ဂရုစိုက်ချက်များ

ကို ချွင်းလင်းဖြောင့်ဖြောင့်ခြင်း "

" ၂။ ကျေးဇူးလူထုအား အုပ်စု(၂) ဥပမာဖြင့် ကျေးဇူးပြုပေးခြင်း၊ နိုင်ငံတော်အဖွဲ့အစည်းများ

၏ ချစ်သောကြွယ်ဝမှုအဆင့်သတ်မှတ်ခြင်း၊ ဂုဏ်ထူးပြုပေးမှုအဖွဲ့အစည်းများ

များကို အုပ်စုလိုက် ဆွေးနွေးခြင်း "

" ၃။ ကျေးဇူးရှိသူများ၊ သားဥပမာများ၊ သမီးများ၊ ဝမ်းပျော်ပွားများ၊ ချက်များ ဥပမာ

ဦးစားပေး အခက်အခဲများကို အုပ်စုလိုက် ဆွေးနွေးခြင်း "

" ၄။ ကျေးဇူး လူထုဝမ်းပျော် ဦးစားပေး အခက်အခဲများကို ဖော်ထုတ်ပြီး

ပြဿနာသစ်ပင် တွေ့ဆွဲခြင်း "

" ၅။ ကျေးဇူးစေတနာတော်ထမ်း၊ ကျေးဇူးစီမံကိန်း အထောက်အကူပြု

ကော်မတီ ဥပမာ အခက်အခဲများ တွေးချယ်ခြင်း "

ဆုံးဖြတ်ချက်များ "

၁။ လူထုမဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း၊ စီမံကိန်းဝေဖန်ခြင်း ဥပမာ

ဂရုစိုက်ချက်များကို ကျေးဇူးလူထုလိုခြင်း ပြုစုပါသည် "

၂။ ကျေးဇူးလူထုအား အဖွဲ့(၂) ဥပမာဖြင့် ကျေးဇူးပြုပေးခြင်း၊ နိုင်ငံတော်အဖွဲ့အစည်းများ

၏ ချစ်သောကြွယ်ဝမှုအဆင့်သတ်မှတ်ခြင်း၊ ဂုဏ်ထူးပြုပေးမှုအဖွဲ့အစည်းများ

ကို အုပ်စုလိုက် ဆွေးနွေးခြင်း ပါဝင်ပြီး ပြုစုပါသည် "

၁) ဂျော့ရှာဂြိုဟ်များသားများ၌ ဂျော့ရှာဂြိုဟ်သမီးများ ပေါ်ပေါက်မှုကို ချက်
အခက်အခဲများကို ဖော်ထုတ်ရေးဆွဲပါသည်။

၂) ဂျော့ရှာဂြိုဟ်ပေါ်ပေါက်မှုကို ချက်၌ ဦးစားပေး အခက်အခဲများကို
ချက်ချယ်ပြီး ဖြစ်သော ဘာသာစကားများကို ရေးဆွဲပါသည်။

၃) ဂျော့ရှာဂြိုဟ်တစ်ခုကို ထမ်းရွက်ချက် -

၁။ အေးအေး ဖိုဖော

၂။ အေးအေး ဆိုင်း

ဂျော့ရှာဂြိုဟ်ကို အထောက်အကူပြုပေးမည့်
အရင်းအမြစ်ကို ဖော်ပြပါ။

၃။ အေးအေး ဆိုင်း

ဂျော့ရှာဂြိုဟ်ကို အထောက်အကူပြုပေးမည့်
အရင်းအမြစ်ကို ဖော်ပြပါ။

၄။ အေးအေး ဆိုင်း

၅။ အေးအေး ဆိုင်း

ဖော်ပြပါ အထောက်အကူပြုပေးမည့်
အရင်းအမြစ်ကို ဖော်ပြပါ။

၆။ အေးအေး ဆိုင်း

၇။ အေးအေး ဆိုင်း

ဖော်ပြပါ အထောက်အကူပြုပေးမည့်
အရင်းအမြစ်ကို ဖော်ပြပါ။

၈။ အေးအေး ဆိုင်း

၉။ အေးအေး ဆိုင်း

ဖော်ပြပါ အထောက်အကူပြုပေးမည့်
အရင်းအမြစ်ကို ဖော်ပြပါ။

၁၀။ အေးအေး ဆိုင်း

၁၁။ အေးအေး ဆိုင်း

အကြံပြုဖြေရှင်းတိုးတက်ရေးကော်မရှင်

၁။ ဦးအောင်ကျော်

၂။ ဒေါ်အေးအေး

များကိုကျေးဇူးတင်ပြုပါသည်။ ၂၀၁၆ ဇူလိုင်လ ၁၅ ရက်

သတင်းအချက်အလက်ဌာန - ဦးအောင်ကျော်

ကျေးဇူးတင်ပြုပါသည်များ

၁။ အမည် - ဦးအောင်ကျော်

အဖွဲ့ - အဖွဲ့အစည်း

၂။ အမည် - ဒေါ်အေးအေး

အဖွဲ့ - အဖွဲ့အစည်း

အဖွဲ့အစည်း

အမည် - ဦးအောင်ကျော်

အဖွဲ့ - အဖွဲ့အစည်း

ကဏ္ဍအလိုက် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

မူရင်းအား ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတွင် ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မတ္တူအား

	အဆင့်	လုပ်ငန်း	အဆိုပြုသူ	လ/နှစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ
အခြေခံအထောက်အပံ့	၁		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
အသက်မွေးလုပ်ကောင်းစိုက်ပျိုးရေး	၁		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
ကျွမ်းကျင်ရေးနှင့်အိတ်ကရ	၁		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
ပညာရေး	၁		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
အခြား	၁		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		



၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ - *ကျီကျောင်*

VDP ရက်စွဲ -

မြို့နယ် - *ဒုက္ခဒုံ*၊ ကျေးရွာအုပ်စု - *ကျောက်စိမ်း*

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာစုံ (အစုံ)
- မာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမျှော်မှန်ချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း ဓာတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- မြေပုံများပါရှိမည်၊ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး မိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမျှော်မှန်ချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းပေးမှတ်တမ်း၊ အဖွဲ့ဓာတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
 - အလွန်ကောင်း
 - ကောင်း
 - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့စည်း၏ရလဒ်အား ခွဲခြားပေးထားလား။
 - ရှိ
 - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)